

火石盒	မီးစုန်: နဲ့ <mi: zon:> ① = မီးစုန်:ဓာတ် ②萤光 မီးချေကြွော့နတ် နဲ့ <mi: gyet pya' th-nat> 信号枪 မီးချောင်း နဲ့ <mi: gyaun:> 日光灯, 荧光灯管 မီးချိတ် နဲ့ <mi: gyeit> 消防火钩 မီးခြံး နဲ့ <mi: gyit> 火柴, 打火机: ~ တူး / ~ တလုံး 一盒火柴 / ~ ကျောက် (打火机用的)电石 / ~ ခဲ့燧石 / ~ စက် 火柴厂 / ~ ဆန်ခေါင်း 火柴头 / ~ ဆန် 整根的火柴 / ~ ထံ 火柴棍 / ~ ပူး 火柴盒 / ~ သင် 做火柴的木头 / ဓာတ် ~ 打火机 / ဓာတ်ငူး ~ 液化气打火机 မီးချော် နဲ့ <mi: gwet> 油盏, 煤油灯 မီးချော်ဖူးင်းပ် နဲ့ <mi: gwet hmain: hmin> 灯烟墨 မီးချော်မတ် ကဲ <mi: gwet hmout> ①吹灭油灯 ②(喻)通奸, 私通, 搞不正当的男女关系 မီးဌှေး ကဲ <mi: nyein:> (灯)熄了, 火灭了 မီးဌှေးရောက် နဲ့ <mi: nyein: yei zet> 灭火机, 今用 မီးသတ်စက် မီးဌှေးဌှေး ကဲ <mi: hnyein:> ①熄灯 ②灭火, 扑灭 မီးဗုံး နဲ့ <mi: za'> ①燃烧着的木头 ②火种 ③(喻)肇事者 မီးစာဘက်ရော်တဘက် I ကဲ <mi: za' t-phet yei hmout t-phet> 一手点火一手又灭火,(喻)要手腕, 要两面派 II နဲ့ <mi: za' t-phet yei hmout t-phet> 两面派 မီးစရုံးအိမ် နဲ့ <mi: z-yon: ein> (不与房子连在一起单独盖的)厨房, 灶间 မီးစလောင်း နဲ့ <mi: s-laun:> 灯罩 မီးစာ နဲ့ <mi: za> ①灯芯, 烛芯 ②易燃物 မီးစာကုန်ဆိုန်း ကဲ <mi: za gon hsi khan:> ①油干灯草 尽, (喻)寿终正寝, 老死: ~ ကုလ်လှန်သွားသည်။ 寿终正寝 ②(喻)由于同时几种原因而造成…… မီးစကြိုး နဲ့ <mi: za kyo:> 灯芯, 灯捻儿, 打火机的捻儿 မီးစာညွှဲ I နဲ့ <mi: za hnyat> 烛花剪刀 II ကဲ <mi: za hnyat> 剪烛花, 剪灯捻儿 မီးစား ကဲ <mi: sa:> ①烧毁: တအိမ်လုံး ~ သွားသည်။ 整个房子都烧毁了。②在灯光下显得好看: ဒီမင်းသမီးဟာတော် တော် ~တဲ့။ 这位女主角在灯光下显得相当好看。 မီးစက် I နဲ့ <mi: zet> ①蒸气机: ~ ရထား 蒸气机火车 ②发电机 II ကဲ <mi: set> (火)蔓延 မီးစက်ကျုံး နဲ့ <mi: zet kyi> 礼花弹(放礼花用) မီးစောင့်ကျွဲ့တ ကဲ <mi: zin kyi' ka'> (喻)随机应变, 见风使舵, 见机行事: တို့ရောက်မှ ~ တာပေါ့များ။ 到那时再见机行事。 မီးစည်း နဲ့ <mi: zi:> 火炬, 火把	မီးစုန်: နဲ့ <mi: zon:> ① = မီးစုန်:ဓာတ် ②萤光 မီးစုန်:ဓာတ် နဲ့ <mi: zon: dat> 发萤光的物质 မီးစိမ်းပြ ကဲ <mi: zein: pya:> 开绿灯 မီးစွဲ ကဲ <mi: swe:> 着火, 烧着 မီးစွယ် နဲ့ <mi: zwe> 火舌 မီးဆီး ကဲ <mi: hsi:> = မီးဆီး မီးဆေး ကဲ <mi: hsei:> 泼水 မီးဆော် I ကဲ <mi: hsaw> 宣传防火 II နဲ့ <mi: zaw> 防火宣传员 မီးဆိုး ကဲ <mi: hso:> 为防火势蔓延而采取的措施(如先烧掉火区周围的一部分林木, 以免大火蔓延) မီးဆိုးန် ကဲ <mi: hsait> 添柴火, 当柴烧, သစ်သားကုလားထိုင်ကို ~ ပစ်သည်။ 把木椅子当柴烧了。 မီးဆောင်း I နဲ့ <mi: zaun:> = မီးဆောင်း II ကဲ <mi: hsaun:> = မီးဆောင်း မီးဆော်း နဲ့ <mi: z-yon:> = မီးဆော်း မီးညီး ကဲ <mi: nyi:> 点着火, 对上火 မီးညွှဲး နဲ့ <mi: nyun:> 火苗, 火焰 မီးညွှဲးကျိုး ကဲ <mi: nyun' kyo:> 火势减弱: မီးတော့မျှော်းဆေးမှုး သေးမီးညွှဲးတော့ကျိုးသွားပြု။ 火还没熄, 但火势已减弱了。 မီးညွှဲးစွယ်း နဲ့ <mi: nyun' mi: zwe> = မီးညွှဲး မီးညီး ကဲ <mi: hnyi:> ①把火点着; 对火 ②把灯捻儿剪齐(使灯火燃烧更旺) မီးညွှဲး နဲ့ <mi: hnyat> 火钳 မီးတား I နဲ့ <mi: ta:> ①(城门前的)防火墙 ②砖墙 II ကဲ <mi: ta:> 防止火蔓延 မီးတားလမ်း နဲ့ <mi: ta: lan:> 在林区为防林火蔓延而清除可燃物后形成的路 မီးတိုး ကဲ <mi: to'> (香烟等)对火, 点火 မီးတုံး နဲ့ <mi: don:> = မီးတုံး(ဆန်) မီးတော် I ကဲ <mi: taut> ①起火, 火势上来 ②(喻)心急如焚: မောင်းသတ်းကြားရာဖြောဖြင့်ရင်ထဲမှာ ~ နောက်။ 听到不好的消息心急如焚。II နဲ့ <mi: daut> 能点燃的: ~ အရာ့ 烧酒 III နဲ့ <mi: daut> ①火焰, 火苗, 火头: တော်လှန်ကွေး ~ 革命的火焰 ②(喻)群众暴动 မီးတော်မီးလျှော့ နဲ့ <mi: daut mi: shan> 火焰 မီးတော်မှတ် နဲ့ <mi: daut hmat> 【化】燃点 မီးတို့က် ကဲ <mi: tait> ①放火烧, 烧: သဗ္ဗားကို ~ လျှင်မီးသွေးနှင်းရေအဖြောဖြင့်လဲသွား၏။ 食糖燃烧变成炭和水。②怂恿, 煽动, 鼓动: နောက်ကွဲမှု ~ သည်။ 在背后煽动。 မူးတင်းကုပ် နဲ့ <mi: tin: gout> 伙房, 厨房 မီးတော် နဲ့ <mi: daun> 火山: ~ ကျောက် 火成岩 / ~ ခေါ် 熔岩, 火岩浆 / ~ ချော်နှင်း 玄武岩 / ~ ချော်မှုနှင့် 火山尘埃 / ~ ပါ်က်ကွဲသည်။ 火山爆发。/ ~ ရှင် 活火
-----	---	--